



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန

**အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာသတင်းအချက်အလက်များ
လွဲမှားဖော်ပြခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်**

၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာသတင်းအချက်အလက်များလွဲမှားဖော်ပြခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းဟူသည့် စကားရပ်များ၏ အဓိပ္ပါယ်နှင့်အဆိုပါဆောင်ရွက်ချက်များအပေါ် အရေးယူဆောင်ရွက်မည့်ကိစ္စရပ်များကို ပြည်သူများ ရှင်းလင်းစွာသိရှိနိုင်ရေး **အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက် အမှတ် ၃/၂၀၂၂** အား (၁၆-၁၁-၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

၂။ အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်အမှတ် ၃/၂၀၂၂ တွင် အခွန်ရှောင်ရှားခြင်း၊ ပေါ့ဆမှုဖြင့် သို့မဟုတ် မရိုးဖြောင့်သောရည်ရွယ်ချက်ဖြင့် အခွန်လျော့နည်းပေးဆောင်ခြင်းနှင့် အခွန်ဆိုင်ရာသတင်းအချက်အလက်များကို မှားယွင်းစွာ သို့မဟုတ် လမ်းလွဲစွာဖော်ပြခြင်းဟူသည့် ဆောင်ရွက်မှုများတွင် ပါဝင်သည်ဟု သတ်မှတ်သည့်ကိစ္စရပ်များ၊ အခွန်ရှောင်တိမ်းမှုမြောက်သော ကျူးလွန်မှုများအဖြစ် သတ်မှတ်သည့်ဆောင်ရွက်မှုများနှင့် အခြေအနေများကို နမူနာဖြစ်စဉ်များနှင့်တကွ ရှင်းလင်းဖော်ပြထားပါသည်။

၃။ အခွန်ရှောင်တိမ်းမှု (Tax Evasion) ကို ကျူးလွန်သူများသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရအရေးယူခံရမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံရနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မည်သည့်ဆောင်ရွက်မှုများသည် အခွန်ရှောင်တိမ်းမှုမြောက်သောကျူးလွန်မှုများဖြစ်ကြောင်းကို လေ့လာသိရှိထားရန် လိုအပ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် (၁-၁-၂၀၂၃) ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည့် အများပြည်သူသိရှိလိုက်နာရန်သတ်မှတ်ချက်အမှတ် ၃/၂၀၂၂အား ပြည့်စုံစွာသိရှိနိုင်ရန် [https://www.ird.gov.mm/sites/default/files/Public_Ruling_3_2022\(Myan_Version\).pdf](https://www.ird.gov.mm/sites/default/files/Public_Ruling_3_2022(Myan_Version).pdf) တွင် မြန်မာဘာသာဖြင့်လည်းကောင်း၊ [https://www.ird.gov.mm/sites/default/files/Public_Ruling_3_2022\(Eng_Version\).pdf](https://www.ird.gov.mm/sites/default/files/Public_Ruling_3_2022(Eng_Version).pdf) တွင် အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန